

Vdèdè Bvnlì


တာဝန်တို့ယ်စီ





**Tiqni taq dvnggú, gi, mí, nvngwà,
gømrang nvng pú dvhómshìe.**


တစ်နေ့မှာ ကြက်ဖ၊ ခွေး၊ ကြောင်၊ နွား၊ မြင်းနဲ့ ဇီးကွက်တို့ စုဝေးကြတယ်။



J

**Dvnggúgo nø, "Namaq s̀̀ng dvshatshú
Ngà óngàe," wa nø "Gōgigígò" wa g̀̀ie.**

ကြက်ဖက 'မင်းတို့ကို နှိုးပေးတဲ့သူက ငါပဲ' လို့ပြောပြီး
'အောက်အီးအီးအွတ်' လို့တွန့်တယ်။



**Gīgo gø, "Chømroqshú nø ngà óngàe" wa nø
"Gwíng gwíng" wa guē.**

ခွေးကလည်း 'အိမ်စောင့်ပေးသူက ငါပဲ' လို့ပြောပြီး
'ဝုတ် ဝုတ်' လို့ဟောင့်တယ်။




**Mígõ n̄ "Chò̃m vdòng d̄otrì tvpmò we
ngà óngàe," wa n̄ "Miong miong" wa
gónge.**

ကြောင်ကလည်း 'အိမ်တွင်း ကြွက်တွေကို ဖမ်းပေးတာ ငါပဲ' လို့ပြောပြီး
'ညောင် ညောင်' လို့ အော်တယ်။




**Nvngwàgō nø "Shvngbe vgàlým rvt
dvzakshòng we nø ngà óngàe," wa nø
"Mò mò" wa mòe.**

နွားကလည်း ‘အားလုံးဝမ်းဝဖို့ အလုပ်လုပ်သူက ငါပဲ’ လို့ပြောပြီး
‘ဘော်ဘော်’ လို့အော်တယ်။




**Gømrànggō gø, "Nàmaq kayvng dí mèyó
nønge? Ngài shálm íe," wa nø "Í...híhí.."
wa híngē.**

မြင်းကလည်း ‘မင်းတို့ဘယ်သွားချင်သလဲ။ ငါလိုက်ပို့ပေးမယ်’ လို့ပြောပြီး
‘ဟီးဟီး’ လို့ ဟိတယ်။



**Púgoí, "Shvngbeí wài bvnì nø vjú vle.
Vrým vrâi nø dvzaqshài," wā nø
"Gwek Gwek" wā vkíqe.**

ဇီးကွက်က 'အားလုံးရဲ့အလုပ်တွေဟာ အကျိုးရှိတယ်။ အတူတူ လက်တွဲ
ကြိုးစားကြစို့' လို့ပြောပြီး 'ကွက်ကွက်' လို့အော်တယ်။



Ninàrì shvngbeí, "Shvlaē," wa nø nønt vráe.

တိရစ္ဆာန်လေးများအားလုံးက 'ကောင်းပါတယ်' လို့ သဘောတူလက်ခံကြတယ်။





ရဝမ်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

